

- မှန်ဆင်သူးဖူး နါ <mon' hsat th- bu:> 一种卷糕(糯米面揉合大米面蒸熟后加椰子、棕糖以及煮熟了的ပဲထဲး制成)
- မှန်သာ် နါ <mon' nyet> 大米面,豆面,白面等
- မှန်ရွာပနာ နါ <mon' hta p-na> ①糕点馅儿 ②带馅的糕饼
- မှန်တိ နါ <mon' ti> ①粗米线(浇鸡汤或牛肉汤,或者涼拌吃) ②(方)鱼汤米线
- မှန်တွေ့ နါ <mon' tun' za'> 拌以糖和椰子粉食用的米线
- မှန်တွေ့စာ နါ <mon' tun' za> = မှန်တွေ့စာ
- မှန်တွေ့ဆုံး နါ <mon' tun' zan> = မှန်တွေ့စာ
- မှန်တွေ့ခံ နါ <mon' tun' zan> = မှန်တွေ့စာ
- မှန်ထွေ့ကြီး နါ <mon' htout kyo:> = မှန်ဖက်ထွေ့
- မှန်နှုံး နါ <mon' nat> ①棕糖米面粉(病人食用) ②用米面、糖、椰肉汁熬成的糕点
- မှန်ဟန် နါ <mon' hnit> 和好的面;水磨米面
- မှန်ပါတ္ထ နါ <mon' pa du> 一种甜糕,用大米粉浆、椰子、糖等制成
- မှန်ပေါ်လှုံး နါ <mon' pe: hlaw> 一种甜食,用面粉和糖、奶烤制而成的小圆球,顶端蘸有彩色糖粉,也叫။ကြားခူးပေါ်
- မှန်ပော်ရေစာ နါ <mon' pe: th-yei za> 点心
- မှန်ပေါ် နါ <mon' baut> = မှန်ကြားခူး
- မှန်ပေါက်စီ နါ <mon' paut si> (蒸的)带馅糯米团子
- မှန်ပေး နါ <mon' baun:> 用米面做成的蒸糕
- မှန်ပဲ့သလက် နါ <mon' pyit s-let> = မှန်ပျားသလက်
- မှန်ပဲ့သလက် နါ <mon' pyit th-let> = မှန်ပျားသလက်
- မှန်ပိုးစေ နါ <mon' pein: ne: zi:> = မှန်ကြားခူး
- မှန်ပျားတူး နါ <mon' p- du on> 蜂糕
- မှန်ပျားသလက် နါ <mon' pya: th-let> 一种缅甸点心,用发酵的水磨粉加红小豆,或掺入棕榈糖汁调好放入浅底锅内烘成
- မှန်ပွဲဆေး နါ <mon' pwa' zei:> 发酵粉,起子
- မှန်ပိုး နါ <mon' bo> 糕点作坊
- မှန်ပိုး နါ <mon' bo:> ①家长给儿童、小学生买点心等的零用钱 ②小费
- မှန်ပိုးအိုး နါ <mon' bo: pe: bo:> = မှန်ပိုး
- မှန်ပ်ထဲး နါ <mon' phet htout> 用糯米面做的缅甸粽子(一般用椰丝、棕糖或白糖等做馅)
- မှန်ပတ် နါ <mon' bat> 制糕点合好的面或面糊;没有加佐料的白米线;没有加佐料的粒状凉粉等
- မှန်ပုံတို့မှုံး နါ <mon' phout hso da hmon'> 发酵粉,小苏打粉
- မှန်ဖတ်ဖိုး နါ <mon' phout pho> 糕点烘炉
- မှန်ဖတ်လုပ်ငန်း နါ <mon' phout lout ngan:> 糕点业
- မှန်ဖတ်သမား နါ <mon' phout th-ma:> 糕点师傅
- မှန်ပြု နါ <mon' byu> 牛奶冻
- မှန်ပိုးတောင် နါ <mon' bain: daun'> 蒸米粉条(蒸熟的米粉条,拌以椰丝、糖、椰汁、芝麻等食用)
- မှန်ဘိုး နါ <mon' bo:> = မှန်ပိုး
- မှန်မှန်ညာက်ညာ် နါ <mon' mon' nyet nyet> 粉碎
- မှန်ရေ့ နါ <mon' yei> 用米面糊、生姜、葱、煮豆做的煎饼
- မှန်လောပဲ နါ <mon' lei bwei> 将蒸熟的糯米捣烂(也可加入棕糖汁)制成饼状晾干后烤成的大薄脆饼
- မှန်လုံး နါ <mon' lon:> = မှန်လုံးရေပဲ
- မှန်လုံးကြီး နါ <mon' lon: gyi:> 炸糕
- မှန်လုံးကြီးကြော် နါ <mon' lon: gyi: gyaw> 炸糕
- မှန်လုံးကြီးအုံးနှုံး နါ <mon' lon: gyi: on: no' zan:> 椰肉汁汤圆
- မှန်လုံးရေပဲ နါ <mon' lon: yei baw> 汤圆;元宵,也称 မခေါ်မှန် 或 မခေါ်မှန်လုံး
- မှန်လက်ကောက် နါ <mon' let kaut> 炸果子圈(一种油炸糕点,形似手镯)
- မှန်လက်ကောက်ကုပ်း နါ <mon' let kaut kwin:> = မှန်လက်ကောက်
- မှန်လက်ဆောင်း နါ <mon' let hsaun:> 簸鱼儿(一种冷饮食品,用米粉做成短条状,吃时浇上椰子肉汁和红白糖水)
- မှန်လက်ညီး နါ <mon' let hnyo:> (糖、奶、面粉做的)手指状饼干
- မှန်လင်မယား နါ <mon' lin m-ya:> = မှန်အုပ်ကော်
- မှန်လိပ်ပြား နါ <mon' leit pya> 用米面做皮,糖豆做馅的糕点(形似蝴蝶)
- မှန်လုပ်ဆောင်း နါ <mon' lout hsaun:> = မှန်လက်ဆောင်း
- မှန်ဝက်သားခေါ် နါ <mon' wet th-khaut> (蒸)千层糕
- မှန်သိုင်္ခြားခြေား နါ <mon' thain: khyon / mon' thain: gyon> 椰糖卷米糕
- မှန်သည် နါ <mon' dhe> 糕点小贩
- မှန်သဲ့တွား နါ <mon' thit ta> ①饼干②桶装饼干
- မှန်ဟင်းခဲး နါ <mon' hin: ga:> 鱼汤米线(米线加上鱼肉,豆面等浇头)
- မှန်အိုးကုပ်းကုပ်း နါ <mon' o: gin: gat> = မှန်ပျားသလက်
- မှန်အုပ်ကော် နါ <mon' out k-lei:> 用碟子蒸的一种软米糕,也称 မှန်ခုံဘား
- မှန်ဘူးရောက် နါ <mon' on: hnaut> ①用米面、椰肉汁蒸的软米糕(沾白糖吃) ②用米面、西米、椰汁熬制成的一种食物